

Third Party Damage

Coverage against your liability arising from any accident for death or injury to any person and damage to third-party property.


Coverage

- By accidental collision or overturning
- By accidental fire, external explosion, self-ignition or lightning
- By impact damage caused
- By malicious act
- Whilst in transit by road, rail, inland waterway, lift or elevator

Additional Covers

- Windscreen (Compulsory)
- SRCC (Strike, Riot and Civil Commotion)(Compulsory)
- Acts of God (Flood, Windstorm, Earthquake and etc.)
- War risks
- Theft

*** Terms and conditions apply as per original policy.**



YANGON

No.245, Corner of Maha Bandula Road and 46th Street,
Botahtaung Tsp, Yangon, Myanmar.

Phone : 01 9010941, 01 9010942
01 9010943, 01 9010944

Email : info@ayasompo.com

Hotline : 09 977 373 000 (Marketing)
09 777 100 999 (Claims)
09 777 100 555 (Customer Service)

MANDALAY

No.210, 3rd Floor, Corner of 84th and 34th Street,
Chan Aye Tharzan Tsp, Mandalay, Myanmar.

Phone : 02 4067443, 02 4069267

Hotline : 09 792 998 477

NAY PYI TAW

No.110, Thiri Yadanar Shopping Complex, Zabu Thiri Tsp,
Naypyitaw, Myanmar.

Phone : 067 414449

Hotline : 09 964 636 606



**COMPREHENSIVE MOTOR
INSURANCE**

Your Partner for Life

အလုံးစုံမော်တော်ယာဉ်အာမခံ

မော်တော်ယာဉ်အသုံးပြုရာတွင် ဖြစ်ပေါ်လာသည့် မတော်တဆထိခိုက်မှုများကြောင့် နှစ်နာဆုံးရှုံးမှုများအတွက် ငွေကြေးအထောက်အပံ့ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။

ယာဉ်အမျိုးအစား: _____

ကိုယ်ပိုင်၊ အငှား၊ အိမ်သုံး၊ လုပ်ငန်းသုံး ယာဉ်အမျိုးမျိုး

အာမခံသက်တမ်း: _____

(၃) လ / (၆) လ / (၉) လ / (၁) နှစ်

အာမခံတန်ဖိုး: _____

ယာဉ်၏ ကာလပေါက်ဈေး

ပရိုမီယံနှုန်းသတ်မှတ်ပုံ: _____

- ယာဉ်တန်ဖိုး
- ယာဉ်အသုံးပြုပုံ
- အင်ဂျင်ထုထည်၊ သယ်ယူနိုင်သည့် ဝန်အား (Cubic Capacity) များအပေါ်တွင် အခြေခံ၍ သတ်မှတ်ပါသည်။

ရရှိမည့်နှစ်နာကြေး* _____

- ယာဉ်လုံးဝ ပျက်စီးခြင်း၊ တစ်စိတ်တစ်ဒေသ ပျက်စီးခြင်းတို့အတွက် ပေးလျော်ခြင်း
- သေဆုံးမှုအတွက် ကျပ်(၁၀) သိန်း
- ထိခိုက်ဒဏ်ရာရခြင်းအတွက် သတ်မှတ်ထားသည့် နှုန်းအတိုင်း ပေးလျော်ခြင်း
- ပစ္စည်းပျက်စီးဆုံးရှုံးခြင်းအတွက် ပြုပြင်ရမည့် ကုန်ကျစရိတ်ကို သင့်တင့်မျှတစွာ ပေးလျော်ခြင်း



လျော်ကြေးမဲ့ဆု

လျော်ကြေးမဲ့ဆု ခံစားခွင့်ကို နှစ်စဉ် သက်တမ်းတိုးချိန်တွင် ခံစားခွင့်ရှိပါသည်။

သက်တမ်း	ကိုယ်ပိုင်ယာဉ်	လုပ်ငန်းသုံးယာဉ်
ဒုတိယနှစ်	၂၅%	၁၅%
တတိယနှစ်	၃၀%	၂၀%
စတုတ္ထနှစ်မှစ၍	၄၀%	၂၅%

တစ်ပါးသူထိခိုက်နှစ်နာခြင်းကို ကာကွယ်ခြင်း: _____

ယာဉ်တိုက်မှုကြောင့် အာမခံထားသည့် ယာဉ်နှင့် ယာဉ်မောင်းမှအပ တစ်ပါးသူ ထိခိုက်နှစ်နာမှု (သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်း)၊ တစ်ပါးသူ၏ ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ပေးပါသည်။

ရရှိမည့်အကာအကွယ် _____

- ယာဉ်မတော်တဆတိုက်မိခြင်း၊ အတိုက်ခံရခြင်း တိမ်းမှောက်ခြင်း
- မတော်တဆမီးလောင်ခြင်း၊ မိုးကြိုးပစ်၍ မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း
- ယာဉ်ပေါ်သို့ ပစ္စည်းတစ်စုံတစ်ရာ ပြုတ်ကျခြင်း
- မသမာဖျက်ဆီးခံရခြင်း
- ရေလမ်းကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ် ပျက်စီးခြင်း

အပိုအကာအကွယ်များ: _____

- လေကာမှန်ကွဲအက်ပျက်စီးခြင်း (မထားမနေရ)
- သပိတ်၊ ဆူပူအဓိကရုဏ်းဖြစ်ခြင်း (မထားမနေရ)
- သဘာဝဘေးအန္တရာယ် (ရေကြီးခြင်း၊ လေမုန်တိုင်းအမျိုးမျိုးတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်း)
- စစ်ဘေးအန္တရာယ်
- မော်တော်ယာဉ် ခိုးယူခံရခြင်း

* အထက်ဖော်ပြပါပေါ်လီစီ၏ လိုက်နာရမည့် စည်းကမ်းများအတိုင်းသာ ပေးလျော်မည် ဖြစ်ပါသည်။



Comprehensive Motor Insurance

With the increasing number of cars on the road, it is vital that you have your vehicle insured to safeguard against loss resulting from unforeseen incidents and accidents. Comprehensive Motor Insurance package provides you with all the necessary coverage for you and your vehicle.

Classes of vehicle _____

- Private
- Taxi
- Commercial
- Passenger
- Mobile Plant

Insured Period _____

(3) months / (6) months / (9) months / (1) year

Sum Insured _____

Invoice Value or Market Value

Premium Rating _____

0.8% to 2% on sum insured

Subject to:

- Value of the car
- Use of the car
- Engine C.C

Coverage _____

Total Loss/Partial Loss*

Death* The maximum claim payable amount is 1,000,000 MMK.

Injury* Compensation is payable according to the scale of compensation prescribed

No-Claim Bonus _____

No-claim bonus, a discount on the renewal premium will be rewarded to the insured for not having the claim during the policy year.

Percentages of No-Claim Bonus _____

Period of Insurance	Private	Commercial
Second Year	25%	15%
Third Year	30%	20%
Above Fourth Year	40%	25%